

၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ၃၈၉ အရ
နိုင်ငံသားတိုင်းသည်ဥပဒေအရ ပေးဆောင်ရမည့် အခွန်အကောက်များကိုပေးဆောင်ရန် တာဝန်ရှိသည်။

ပတခ(အထခ)- ၀၄-၁၀(က)

အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၆ ၊ ပုဒ်မခွဲ(ခ)၊ ပုဒ်မ ၁၂ ၊ ပုဒ်မခွဲ(က) နှင့် အထူးကုန်စည်ခွန်နည်းဥပဒေများ
နည်းဥပဒေ ၃၀ တို့အရ ထုတ်လုပ်မည့် အထူးကုန်စည်များကို ရောင်းချေးတန်ဖိုးသတ်မှတ်ပေးကြောင်း
ထုတ်လုပ်သူထံသို့ အကြောင်းကြားစာ

စာအမှတ် ၊ -----

ရက် စွဲ ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၂၀ - ၂၀ ဘဏ္ဍာရေးနှစ်/ အခွန်ကာလ အတွက် လူကြီးမင်း ထုတ်လုပ်မည့် အထူးကုန်စည်များကို ၂၀ ခုနှစ် ၊
----- လ ၊ ----- နေ့တွင် ကျင်းပပြုလုပ်သော ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီ အစည်း
အဝေးအမှတ်စဉ် (/ ၂၀) အရ ပူးတွဲပါ ဇယားအတိုင်း ရောင်းချေးတန်ဖိုး သတ်မှတ်ပေးကြောင်း အကြောင်းကြားပါသည်။



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ
ပြည်တွင်းအခွန်များဦးစီးဌာန
----- ရုံး

အထူးကုန်စည်ခွန်နည်းဥပဒေများ၊ အထူးကုန်စည်ခွန်နည်းဥပဒေ ၃၀ အရ အထူးကုန်စည်အမျိုးအစား- - - - - ၏

ရောင်းဈေးတန်ဖိုးသတ်မှတ်သော သတင်းအချက်အလက်ဇယား

စဉ်	ကုန်စည်အမှတ်တံဆိပ် အမည်	ရေတွက်ပုံ	အရွယ်အစား/ ပမာဏ	ထုတ်ပိုးမှုပုံစံ	တန်ဖိုးအဆင့်	သတ်မှတ်သည့် ရောင်းဈေးတန်ဖိုး	ကျသင့်အခွန်	မှတ်ချက်
၁	၂	၃	၄	၅	၆	၇	၈	၉